

NYS Grades 9 – 12 Math Terms Addenda - KAREN

Common Core Math Standard	ENGLISH	KAREN
F-IF.C.8	absolute-value function	တၢ်လုၢ်တၢ်ပှၤအနီၢ်ဂံၢ်နီၢ်ဒွဲးလၢတၢ်လၢာ်ဆ့ဆ့
S-REI.A.2	algebraic manipulation	တၢ်ဂံၢ်တၢ်ဒွဲးအကလုာ်လၢမၤတၢ်သ့သ့ဘၣ်ဘၣ်
S-ID.B.5	categorical data	တၢ်ဂ့ၢ်ထၢဖျိၣ်လၢအမ့ၢ်အတီၤလီၤတၢ်လီၤဆဲး
N.C.N.4	complex plane	တၢ်အမဲာ်ဖံးခိၣ်လၢအဘၣ်ဘူလိာ်သး
S-ID.B.5	conditional relative frequency	လၢအဒိးသန့ထီၣ်အသးလၢတၢ်တမံၤမံၤလၢအဘၣ် ဃးဒီးတၢ်မၤအသးခဲအံၤခဲအံၤ နီၢ်ဂံၢ်နီၢ်ဒွဲး
N.C.N.5	conjugation of complex numbers	နီၢ်ဂံၢ်လၢအဘၣ်ဘူလိာ်သးအက့ၢ်အဂီၤလီၤဆီတဖၣ်
F-LE.A.1	constant percent rate	မုၢ်ကယၤတၢ်ပာ်ပနီၣ်အလုၢ်အပှၤလၢအအိၣ်သံ
S-ID.C.9	correlation and causation	တၢ်ဘၣ်ထွဲလိာ်သးဒီးတၢ်လၢဒုးအိၣ်ထီၣ်တၢ်မၤအသး
S-ID.C.8	correlation coefficient	နီၢ်ဂံၢ်လၢတၢ်ပာ်လီၤအီၤလၢတၢ်ဂံၢ်အါအမဲာ်ညါတၢ်ဘၣ် ထွဲလိာ်သး
N-Q.A.3	data point	တၢ်ဂ့ၢ်ထၢဖျိၣ် (အပာ်ပနီၣ်)
N-Q.A.2	descriptive modeling	လၢအဒုးန့ၣ်ဖျါထီၣ်တၢ်အက့ၢ်အဂီၤကျဲအဒိ
A-SSE.A.1	difference of squares, example: $(a^2 - b^2)$	တၢ်ဂံၢ်ကတြာ်နီၢ်ဂံၢ်အဒိအတၢ်လီၤဆီ
A-SSE.B.3	equivalent monthly interest rate	ကိးလၢဒဲးစ့အုၣ်တၢ်ပာ်ပနီၣ်အလုၢ်အပှၤလၢအပွဲၤသိး သိး
F-Bf.B.3	even function	မၤယုၤဃီာ်နီၢ်ဂံၢ်နီၢ်ဒွဲးအလုၢ်အပှၤလၢသန့ထီၣ်သးလၢ တၢ်အကၤအပှၤလီၤဆီကလုာ်ကလုာ်
A-CED.A.1	exponential equation	လၢအဘၣ်တၢ်ပာ်ဖျါအီၤလၢနီၢ်ဂံၢ်ကထၢတၢ်ပွဲၤသိးထဲ သိး
S-ID.B.6	fit of a function	မၤဖိးလိာ်က့ၢ်နီၢ်ဂံၢ်နီၢ်ဒွဲးအလုၢ်အပှၤတခါ
A-REI.D.12	half-plane	မဲာ်ဖံးခိၣ်လၢအယုၤလိာ်သးတတ်
N-V.M.6	incidence relationship (payoff)	တၢ်ဘၣ်ဒိဘၣ်ထံးလၢကဲထီၣ်သးတၢ်တမံၤမံၤလၢတၢ် ဘၣ်ထွဲလိာ်သး(တၢ်ဟ့ၣ်စ့ထုးထီၣ်ကွံာ်ပှၤလၢတၢ်မၤ)
S-ID.B.5	joint frequency	တၢ်မၤသးခဲအံၤခဲအံၤနီၢ်ဂံၢ်နီၢ်ဒွဲးလၢမၤသကိးတ ၢ်တပူၤဃီ
S-ID.C.8	linear fit	ဒိနီၢ်ဂံၢ်ရဲၣ်အသိးမၤဘၣ်လိာ်ဘၣ်စးဒိနီၢ်ဂံၢ်ရဲၣ်လၢအဒိ ၣ်အထီအသိး
S-ID.C8	linear phenomenon	

NYS Grades 9 – 12 Math Terms Addenda - KAREN

S-ID.C8	linearity	လာအဘဉ်းပးဒီးတၢ်ထီၣ်အထီ (နီၣ်ဂံၢ်ရဲၣ်အဒိၣ်အထီ)
A-REI.D.11	logarithm function	နီၣ်ဂံၢ်ရဲၣ်လာတၢ်ဟ်လီၤအီၤလာတၢ်မၤညီထီၣ်တၢ်ထုးကွံာ်တၢ်ဟ်ဖျိၣ်နီၣ်ဂံၢ်နီၣ်ဒူး အလုၢ်အပူၤ
S-ID.B.5	marginal frequency	တၢ်မၤအသးခဲအံၤခဲအံၤနီၣ်ဂံၢ်နီၣ်ဒူးလာအဆံးဒီးအကါဒိၣ်
A-CED.A.3	non-viable options (inequalities)	တၢ်ခွဲးတၢ်ယၢ်လာတၢ်ဃုထၢအီၤသ့လာအကဲထီၣ်လိာ်ထီၣ်တသ့ (လာတတုၤသိးထဲသိးလိာ်သး)
N-RN.B.3	non-zero rational number	နီၣ်ဂံၢ်လာအတဃူလိာ်လီၤပလိာ်ဒီးတၢ်နီတမံၤ(၀)
F-BF.B.3	odd function	နီၣ်ဂံၢ်နီၣ်ဒူးအလုၢ်အပူၤလာတဒ်သိးဘဉ်ဒီးအဂၤဘဉ်
F-IF.C.8	piece-wise defined function	အကျဲကပိတခါလာဟ်ဖျါထီၣ်နီၣ်ဂံၢ်နီၣ်ဒူးအလုၢ်အပူၤ
F-BF.A.1	recursive process	တၢ်မၤအကျိၤအကျဲလာတၢ်သူအီၤတလီၢ်လီၢ်
S-ID.B.6	residuals	တၢ်အိၣ်ဘျီတဖၣ်
A-SSE.A.1	square of a difference, example: $(a - b)^2$	နီၣ်ဂံၢ်ဒိကထၢလိာ်သးအတၢ်လီၤဆီတခါ၊ အဒိ ()
F-IF.C.8	step function	နီၣ်ဂံၢ်နီၣ်ဒူးအလုၢ်အပူၤအပတီၢ်
A-REI.A.1	viable argument	တၢ်ဂ့ၢ်လိာ်ဘျီလိာ်လာပှၤမၤဝံၤအီၤသ့
A-CED.A.3	viable options (inequalities)	တၢ်မၤလာပမၤအီၤညီလာတၢ်ဃုထၢအီၤသ့(လာတတုၤသိးထဲသိးလိာ်သး)

KEYS

N-Q = Number & Quantity
 SSE = Seeing Structures in Expressions
 RN = Real Number System
 BF = Building Functions
 ID = Interpreting categorical and quantitative Data
 CED = Creating Equations Describing numbers or relationships

REI = Reasoning with Equations & Inequality
 VM = Vectors & Matrix quantities
 IF = Interpreting Functions
 ID = Interpreting categorical and quantitative Data
 APR = Arithmetic with Polynomials & Relational expressions